

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ်

ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး

(၂ / ၂၀၁၆)

မှတ်တမ်း

၁၃၇၈ ခုနှစ်၊ နတ်တော်လဆန်း (၁၄)ရက်နေ့

(၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့)

ဒုတိယအကြိမ်

ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၆)

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	အစည်းအဝေးမှတ်တမ်း (၁၃-၁၂-၂၀၁၆)	
	(က) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း	၁
	(ခ) အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း	၂
	(ဂ) အစည်းအဝေး မတက်ရောက်နိုင်သော ကိုယ်စားလှယ်များရှိပါက ခွင့်ပန်ကြားခြင်း နှင့် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း	၃
	(ဃ) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း	၅
	(င) ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယား ပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းအား ပြည်နယ်လွှတ်တော်သို့ တင်သွင်းခြင်း	၆

စဉ်	အကြောင်းအရာ	စာမျက်နှာ
(စ)	အစည်းအဝေးခေတ္တရပ်နားခြင်း	၁၀
(ဆ)	ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြန်လည်ထွက်ခွာခြင်း	၁၀
(ဇ)	အစည်းအဝေးပြန်လည်စတင်ခြင်း	၁၁
(ဈ)	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခြင်း	၁၁
(ည)	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း	၁၂
(ဋ)	ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၆) ပြီးမြောက်ကြောင်း ကြေညာခြင်း	၁၂
(ဌ)	ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြန်လည်ထွက်ခွာခြင်း	၁၃

စဉ်	အကြောင်းအရာ	စာမျက်နှာ
၂။	ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး (၂/၂၀၁၆)ဆုံးဖြတ်ချက်များ	
	(၅) မှတ်တမ်းတင်ခြင်းအမှတ်၊ ၁ / ၂ - ၂ / ၂၀၁၆ (အရေးပေါ်)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း	
	(ခ) အတည်ပြုခြင်းအမှတ်၊ ၁ / ၂ - ၂ / ၂၀၁၆ (အရေးပေါ်)၊ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်း ကို အတည်ပြုခြင်း	၁၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ်

ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၆)

ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအမည်စာရင်း

စဉ်	အမည်	တာဝန်
(၁)	ဦးလှထွေး	- ဥက္ကဋ္ဌ
(၂)	ဦးတင်မြင့်	- ဒုတိယဥက္ကဋ္ဌ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ်

ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၆)သို့

တက်ရောက်သည့်

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစာရင်း

စဉ် အမည်

မဲဆန္ဒနယ်

(၁) ဦးအယ်လ်ဖောင်းရှိ

- မယ်စွဲမြို့နယ်၊

မဲဆန္ဒနယ်အမှတ် (၂)

ဝန်ကြီးချုပ်၊

ကယားပြည်နယ်အစိုးရအဖွဲ့

(၂) ဦးလှထွေး

- ရှားတောမြို့နယ်၊

မဲဆန္ဒနယ်အမှတ် (၂)

ဥက္ကဋ္ဌ၊

ကယားပြည်နယ်လွှတ်တော်

(၃) ဗိုလ်မှူးကြီးဇော်မျိုးတင်

- တပ်မတော်သားကိုယ်စားလှယ်

ဝန်ကြီး၊

ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ

ဝန်ကြီးဌာန

- (၄) ဦးဘော့စ်ကို - ဒီးမော့ဆိုမြို့နယ်၊
မဲဆန္ဒနယ်အမှတ် (၂)
ဝန်ကြီး၊
ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန
- (၅) ဒေါက်တာအောင်ကျော်ဌေး - လွိုင်ကော်မြို့နယ်၊
မဲဆန္ဒနယ်အမှတ် (၁)
ဝန်ကြီး၊
ပြည်နယ်စည်ပင်သာယာရေးနှင့်
လူမှုရေးဝန်ကြီးဌာန
- (၆) ဦးတီရယ် - ရှားတောမြို့နယ်၊
မဲဆန္ဒနယ်အမှတ် (၁)
ဝန်ကြီး၊
ပြည်နယ်သယံဇာတနှင့် သဘာဝ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး
ဌာန
- (၇) ဦးလှမျိုးဆွေ - ဗမာတိုင်းရင်းသားကိုယ်စားလှယ်
ပြည်နယ်ဗမာတိုင်းရင်းသားရေးရာ
ဝန်ကြီး

- (၈) ဦးခင်မောင်ထွန်း - ဖရူဆိုမြို့နယ်၊
မဲဆန္ဒနယ်အမှတ် (၂)
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
- (၉) ဦးဝင်းမြင့် - ဖားဆောင်းမြို့နယ်၊
မဲဆန္ဒနယ်အမှတ် (၁)
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
- (၁၀) ဦးရန်နိုင်ဆွေ - ဖားဆောင်းမြို့နယ်၊
မဲဆန္ဒနယ်အမှတ် (၂)
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
- (၁၁) ဦးသိန်းအောင် - ဒီးမော့ဆိုမြို့နယ်၊
မဲဆန္ဒနယ်အမှတ် (၁)
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
- (၁၂) ဦးအောင်နိုင်ဦး - မယ်စွဲမြို့နယ်၊
မဲဆန္ဒနယ်အမှတ် (၁)
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ်

ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၆)သို့

တက်ရောက်သည့်

တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစာရင်း

စဉ်	အမည်
(၁) ကြည်း ၂၆၇၂၄	- ဗိုလ်မှူးမင်းသူ
(၂) ကြည်း ၃၅၈၁၂	- ဗိုလ်မှူးအောင်ခိုင်စိုး
(၃) ကြည်း ၃၀၆၄၀	- ဗိုလ်ကြီးမျိုးမြင့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ်

ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၆)

ခွင့်ပန်ကြားသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စာရင်း

စဉ်	အမည်	မဲဆန္ဒနယ်	မှတ်ချက်
(၁)	ဦးတင်မြင့်	- လွိုင်ကော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)	၁၃-၁၂-၂၀၁၆
(၂)	ဦးအေးရွှေ	- ဘောလခဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)	၁၃-၁၂-၂၀၁၆
(၃)	ဦးစိုးရယ်	- ဘောလခဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)	၁၃-၁၂-၂၀၁၆
(၄)	ဗိုလ်မှူးနေထွန်း	- တပ်မတော်သား ကိုယ်စားလှယ်	၁၃-၁၂-၂၀၁၆

ည

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ်

ကယားပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးသို့

တက်ရောက်သည့်

အခြားဖိတ်ကြားထားသောပုဂ္ဂိုလ်များ

- | စဉ် | အမည် | မဲဆန္ဒနယ် |
|-----|------------------|--|
| (၁) | ဦးကျော်လင်းမောင် | - တရားသူကြီးချုပ်
ပြည်နယ်တရားလွှတ်တော် |
| (၂) | ဦးစိုင်းကျော်ဇံ | - ဥပဒေချုပ်
ပြည်နယ်ဥပဒေချုပ်ရုံး |
| (၃) | ဦးအောင်မောင် | - စာရင်းစစ်ချုပ်
ပြည်နယ်စာရင်းစာရင်းစစ်ချုပ်ရုံး |
| (၄) | ဦးမော်မော် | - ဝန်ကြီး၊
ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေး
ဝန်ကြီးဌာန |
| (၅) | ဦးခင်မောင်ဖြူ | - ဝန်ကြီး၊
ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့်
လျှပ်စစ်ဝန်ကြီးဌာန |

- (၆) ဦးရဲနိုင်အောင် - ညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေ
စာရင်းဦးစီးဌာန
- (၇) ဦးဘန်ဒီ - အဖွဲ့ဝင်၊ ပြည်သူ့ငွေစာရင်းစောင့်ကြည့်
စစ်ဆေးရေးကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ်

ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၆)

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လစ်လပ်စာရင်း

စဉ် အမည်

မဲဆန္ဒနယ်

(၁) လစ်လပ်

- ဖရူဆိုမြို့နယ်၊

မဲဆန္ဒနယ်အမှတ် (၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ်

ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၆)

မှတ်တမ်း

၁၃၇၈ ခုနှစ်၊ နတ်တော်လဆန်း (၁၄) ရက်

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့

(အင်္ဂါနေ့)

ကယားပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ဒုတိယ အကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၆) ကို နံနက် (၁၀၀၀)နာရီအချိန်တွင် စတင်ကျင်းပပါသည်။

{ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးလှထွေးက ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူး ဦးထွန်းမင်းဇော် နှင့် တွဲဖက်အခမ်းအနားမှူးအဖြစ် ဦးစည်သူလင်း တို့က ဆောင်ရွက်ပါသည်။ }

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာယူခြင်း

အချိန်၊ ၁၀:၀၀။

အခမ်းအနားမှူး။ ။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ကြွရောက် လာပါပြီ ခင်ဗျား။

{ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် သတ်မှတ်ထားသည့် စင်မြင့် ပေါ်တွင် ကြွရောက်နေရာယူပါသည်။ }

အားလုံးထိုင်နိုင်ပါပြီ ခင်ဗျား။ ပြည်နယ်လွှတ်တော်ကိုယ်စား
လှယ်များ ခင်ဗျား။ ဒီနေ့အစည်းအဝေးကို အခမ်းအနားမှူးအဖြစ်
ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူး ကျွန်တော် ဦးထွန်းမင်းဇော်နှင့်
တွဲဖက်အခမ်းအနားမှူးအဖြစ် လက်ထောက် ညွှန်ကြားရေးမှူး
ဦးစည်သူလင်းတို့က ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ အစည်းအဝေး
အခမ်းအနားအစီအစဉ်များကို ကြိုတင်ဖြန့်ဝေထားပြီး ဖြစ်တဲ့အတွက်
အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ခင်ဗျား။ ဒုတိယအကြိမ် ကယားပြည်နယ်
လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၆)ကို ဦးစီးကျင်းပပေးနိုင်
ပါရန် တင်ပြအပ်ပါတယ် ခင်ဗျား။

**အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း
ကြေညာခြင်း**

ဥက္ကဋ္ဌ။ ။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။
ယနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်
အရေးပေါ်အစည်းအဝေး (၂/၂၀၁၆)မှာ လွှတ်တော်ကိုယ်စားလှယ်များ
စိစစ်ရေးကော်မတီရဲ့တင်ပြချက်အရ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိ
တဲ့ လွှတ်တော်ကိုယ်စားလှယ် (၂၀)ဦးရှိတဲ့အနက် (၁)ဦး လစ်လပ်ပြီး
(၁၅)ဦး တက်ရောက်ကြပါတယ်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ
ဦးရေစုစုပေါင်းရဲ့ (၇၅)ရာခိုင်နှုန်းရှိတဲ့အတွက် ၂၀၁၄ ခုနှစ်၊ ကယားပြည်နယ်
လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၄ (ခ) အရ အစည်းအဝေး အထမြောက်
ကြောင်းနဲ့ စတင်ကျင်းပကြောင်း ကြေညာပါတယ်။

**အစည်းအဝေးမတက်ရောက်နိုင်သော ကိုယ်စားလှယ်များရှိပါက
ခွင့်ပန်ကြားခြင်းနှင့် ပြည်နယ်လွှတ်တော်၏
အဆုံးအဖြတ်ရယူခြင်း**

ဥက္ကဋ္ဌ။ ။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ (၄၄)အရ အစည်းအဝေး မတက်ရောက်နိုင်တဲ့ ကိုယ်စားလှယ်များရှိပါက ခွင့်ပန်ကြားရန် ဖြစ်ပါတယ်။

ဦးတီရယ်၊ အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ။ ။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌခင်ဗျား။ လွိုင်ကော် မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့် သည် ခါးကြောညှပ်ရောဂါ ခွဲစိပ်ကုသရန်အတွက် ရန်ကုန်မြို့သို့ သွားရောက်ဆေးကုသမည် ဖြစ်ပါသဖြင့် (၁၃-၁၂-၂၀၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၆) အစည်းအဝေးတက်ရောက်ခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်ပါရန် တင်ပြလာတယ် ခင်ဗျား။ ၎င်းအပြင် ဘောလခဲ မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်နှင့် ဘောလခဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးရွှေ တို့သည် မြန်မာ့နိုင်ငံရေးသင်တန်း ကျောင်း၌ (My Sop)မှ ပဲခူးမြို့တွင် ဖွင့်လှစ်သည့် သင်တန်းသို့ (၁၀- ၁၂-၂၀၁၆ မှ ၁၃-၁၂-၂၀၁၆)ထိ တက်ရောက်ရမည်ဖြစ်ပါသဖြင့် (၁၃-၁၂- ၂၀၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် ကယား ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၆) အစည်းအဝေး တက်ရောက်ခြင်းမှ ကင်းလွတ်ခွင့်ပြုပေးနိုင်ပါရန် တင်ပြလာပါတယ် ခင်ဗျား။

ဆက်လက်၍ ကယားပြည်နယ်၊ တပ်မတော်သားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးနေထွန်းသည် ရှားတောဒေသအတွင်းရှိ ရှေ့တန်း စခန်းများသို့ တပ်စစ်ဆေးရန် သွားရောက်နေပါသဖြင့် (၁၃-၁၂-၂၀၁၆) ရက်တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၆) အစည်းအဝေးတက်ရောက်ခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်ပါရန် တင်ပြလာတယ်ခင်ဗျား။ သို့ဖြစ်ပါ၍ လွှင့်ကော် မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်၊ ဘောလခဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်၊ ဘောလခဲမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးရွှေနှင့် ကယားပြည်နယ် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးနေထွန်း တို့ (၄)ဦးအား ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၆) ကျင်းပမည့် (၁၃-၁၂-၂၀၁၆) ရက်နေ့အား ခွင့်ကာလအဖြစ် သတ်မှတ်ပေးနိုင်ပါရန် ၎င်းတို့၏ကိုယ်စား လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျား...။

ဥက္ကဋ္ဌ။ ။ လွှင့်ကော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်၊ ဘောလခဲမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးရွှေ၊ ဘောလခဲ မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်နှင့် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးနေထွန်း တို့၏ ခွင့်ပန်ကြားချက်ကို လွှတ်တော်က သဘောတူ ပါသလား ခင်ဗျား။

{ သုံးကြိမ်တိုင်တိုင်မေးမြန်းသည်။ လွှတ်တော်က သဘောတူပါ သည်။ }

လွှတ်တော်က သဘောတူတဲ့အတွက် ခွင့်ပြုပါတယ်။ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ကိုယ်စားလှယ်များ ခွင့်ပန်ကြား ချက်နှင့်ပတ်သက်ပြီး ဒီကနေ့အစည်းအဝေးမှာ တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ် (၂၀)ဦးအနက် (၁)ဦးလစ်လပ်ပြီး ယနေ့ခွင့်ပန်ကြား၍ ခွင့်ပြုထားသူ (၄)ဦးဖြစ်ပါတယ်။ ခွင့်မဲ့ပျက်ကွက်သူမရှိပါ။ အစည်းအဝေး ကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း

ဥက္ကဋ္ဌ။ ။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ ဒီကနေ့အစည်းအဝေးမှာ တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော် ကိုယ်စားလှယ် (၂၀)ဦးရှိပြီး (၁)ဦးလစ်လပ်၍ (၁၅)ဦးတက်ရောက်ကြပါ တယ်။ ကယားပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄ (ဂ) (၂) အရ လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေ တင်ပြချက်ကို လွှတ်တော်ရဲ့အတည်ပြုချက်ရယူပါမယ်။ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့ အစည်းအဝေးတက်ရောက်မှု အခြေ အနေတင်ပြချက်ကို အတည်ပြုပါသလား ခင်ဗျား။

{ သုံးကြိမ်တိုင်တိုင်မေးမြန်းသည်။ လွှတ်တော်က အတည်ပြုပါ သည်။ }

လွှတ်တော်က အတည်ပြုတဲ့အတွက် ကိုယ်စားလှယ်များ အစည်း အဝေး တက်ရောက်မှုအခြေအနေတင်ပြချက်ကို အတည်ပြုမှတ်တမ်း တင်ကြောင်း ကြေညာပါတယ်။

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ရသုံးခန့်မှန်းခြေ
ငွေစာရင်းအား ပြည်နယ်လွှတ်တော်သို့တင်သွင်းခြင်း

ဥက္ကဋ္ဌ။ ။ အစီအစဉ် (၅) ဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ ခု၊
ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းအား
ပြည်နယ်လွှတ်တော်တွင် အတည်ပြုချက်ရယူနိုင်ရေးအတွက် ပြည်နယ်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြည်နယ်လွှတ်တော်သို့ တင်သွင်းရန်
ဖြစ်ပါတယ်။

ဦးမော်မော်၊ ဝန်ကြီး၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး
ဌာန။ ။ လေးစားအပ်ပါသော ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်
လွှတ်တော်ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်
တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကျန်းမာချမ်းသာကြပါစေ
ကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်တော်ကတော့ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် ဖြစ်ပါတယ်ခင်ဗျား။ လေးစားအပ်ပါသော
လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက်
ကယားပြည်နယ်၏ ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာ
ရေးနှစ် ရေးဆွဲစဉ်ပါဝင်ခဲ့တဲ့ ဌာန(၂၁)ခုအပြင် ဗဟိုစာရင်းအင်းအဖွဲ့
ထပ်မံပါဝင်လာတဲ့အတွက်ကြောင့် စုစုပေါင်းဌာန (၂၂)ခု ပါဝင်လာ
ကြောင်း တင်ပြအပ်ပါတယ်။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက်
ပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်းများမှ တင်ပြတောင်းခံလာသည့်
ရသုံးခန့်မှန်းခြေငွေစာရင်းမှာ သာမန်ရငွေ ကျပ်(၂၂၆၅.၈၈၆)သန်းဖြစ်ပြီး
တော့ သာမန်အသုံးစရိတ်ကတော့ ကျပ်(၃၄၆၀၁.၉၅၀)သန်း၊ ငွေလုံး
ငွေရင်းအသုံးစရိတ်ကတော့ ကျပ်သန်းပေါင်း (၉၇၃၃၄.၈၁၉)၊ စုစုပေါင်း
အသုံးစရိတ် ကျပ်(၁၃၁၉၃၆.၇၆၉)သန်း ဖြစ်တဲ့အတွက်ကြောင့် အသားတင်

လိုငွေကျပ် (၁၂၉၆၇၀.၈၈၃)သန်း ဖြစ်ပါတယ်။ ဌာနအဖွဲ့အစည်းများမှ တင်ပြလာတဲ့ ရငွေကျပ်သန်းပေါင်း (၂၂၆၅.၈၈၆)သန်းတွင် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေအတွက် ပြည်ထောင်စုမှ ထောက်ပံ့ငွေ ကျပ်သန်းပေါင်း (၇၀၀.၀၀၀)သန်း၊ အခွန်အကောက်ရငွေ ကျပ် (၂၉၉.၁၇၃)သန်းနှင့် အခြားသာမန်ရငွေ ကျပ်(၁၂၆၆.၇၁၃)သန်း ပါဝင်ပါတယ်။ ဌာနအဖွဲ့အစည်းများမှ တင်ပြလာတဲ့ အသုံးစရိတ် ကျပ် (၁၃၁၉၃၆.၇၆၉)သန်းမှာ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၌ ပါဝင်သော ဌာန၊ အဖွဲ့အစည်းများမှ ပြည်နယ်အစိုးရအဖွဲ့ ဘတ်ဂျက်ဖြင့် သုံးစွဲရန်အတွက် လျာထားငွေ ကျပ်သန်းပေါင်း (၅၁၃၁၈.၉၇၄)သန်း ပါဝင်ပါတယ်။ ဒါကြောင့် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး/ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများကို ဘဏ္ဍာရေးကော်မရှင်ကို တင်ပြခြင်းမပြုမီ ဒုတိယသမ္မတက စိစစ်သည့်အခါ ကယားပြည်နယ်၏ လိုငွေအတွက် နှစ်လတ်ဘဏ္ဍာရေးမူဘောင်အရ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးနိုင်မည့် ငွေပမာဏကတော့ ကျပ်(၅၁၄၄၂.၀၇၃)သန်း ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က (၂၉-၁၁-၂၀၁၆) ရက်စွဲပါ စာအမှတ်၊ ၁၂၆၆/၂၄၃-ထောက်ပံ့ငွေ ၃-၁/အဖရ (၂၀၁၆)ဖြင့် အကြောင်းကြားလာခဲ့ပါတယ်။ အဲ့လို အကြောင်းကြားလာတဲ့ အတွက်ကြောင့် ဌာန၊ အဖွဲ့အစည်း၏ ရသုံးခန့်မှန်းခြေငွေစာရင်း တင်ပြချက်များအား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးနိုင်မည့် ငွေပမာဏဘောင်အတွင်း အောက်ပါအချက်များအတိုင်း ညွှန်ကြားချက် နှင့်အညီ စိစစ်၍ ပြန်လည်ရေးဆွဲစေခဲ့ပါတယ်။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများအား နှစ်လတ် ဘဏ္ဍာရေးမူဘောင်ဖြင့် တွက်ချက်မှုအရ ခွဲဝေပေးထားတဲ့ ပြည်ထောင်စုမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ထောက်ပံ့ငွေဘောင်ထက် ကျွန်တော်တို့ ကျော်လွန်တင်ပြခြင်းမရှိစေရန်၊ (ခ) ၂၀၁၇ - ၂၀၁၈ ခု၊

ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်း တင်ပြချိန်မှာ အသုံးစရိတ်ပိုမို သုံးစွဲလိုတဲ့အတွက်ကြောင့် ရငွေများ ပိုမိုခန့်မှန်းထားပြီး၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း ရေးဆွဲချိန်၌ ရငွေလျော့ချခန့်မှန်းခြင်းအား ခွင့်ပြု မည် မဟုတ်သဖြင့် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် အမှန်တကယ်ရရှိနိုင်မယ့် ရငွေနှင့် အသုံးစရိတ်ကိုသာ ခန့်မှန်းစိစစ်ရေးဆွဲ ရန်၊ (ဂ) လွန်ခဲ့သော (၃)နှစ်တာကာလအတွင်း ဌာနအဖွဲ့အစည်းများ၏ ပိုလျှံငွေအပ်နှံမှုအား မူလခန့်မှန်းခြေအပေါ် အပ်နှံမှုရာခိုင်နှုန်းရှာဖွေ သုံးသပ်ပြီးတော့ အပ်နှံမှုရာခိုင်နှုန်း ၅% ကျော်လွန်ပါက ဘတ်ဂျက်ကို သေချာစွာ မခန့်မှန်းတဲ့အတွက်ကြောင့် ပိုလျှံငွေအပ်နှံခဲ့သည့် ငွေစာရင်း ခေါင်းစဉ်အား စိစစ်လျှော့ချရေးဆွဲရန်၊ (ဃ) လစာ၊ စရိတ်နှင့် စပ်လျဉ်း၍ ခန့်ထားပြီး ဝန်ထမ်းအရေအတွက်နှင့် တိကျစွာ တွက်ချက်ပြီးတော့ ဝန်ထမ်းသစ်ခန့်ထားရန်အတွက် ၂၀၁၇ - ၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် အမှန်တကယ်ခန့်နိုင်မည့် အခြေအနေပေါ်မူတည်၍ အများဆုံး (၆)လ အထိသာ ခန့်မှန်းတွက်ချက်ပြီးတော့၊ လစာစရိတ်၊ ချီးမြှင့်ငွေမှာ ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲ၍မရသဖြင့် သုံးစွဲနိုင်မယ့် ပမာဏသာ လျာထားရန်၊ (င) စက်ဆီ၊ ဓာတ်ဆီ၊ ချောဆီ အသုံးစရိတ်နှင့်စပ်လျဉ်း၍ ယာဉ်စီးရေး (၁)လ သုံးစွဲမည့် ဂါလံ၊ နှုန်းထားစသည်ဖြင့် အသေးစိတ် တွက်ချက်ရန်၊ လုပ်ငန်းလိုအပ်ချက်အရ ပြင်ပဆီဝယ်ယူရန်လိုအပ်ပါက အသေးစိတ်တွက်ချက်မှုနှင့်တကွ တင်ပြရန်၊ လုပ်ငန်းသုံးဆီကိုလည်း အမှန်တကယ်သုံးစွဲမည့် ပမာဏသာ လျာထားရန်၊ (စ) မော်တော်ယာဉ် ပြင်ဆင်စရိတ်နှင့် စပ်လျဉ်း၍ ၂၀၁၅-၂၀၁၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ်က ဝယ်ယူခဲ့တဲ့ မော်တော်ယာဉ် အသစ်များနှင့် ၂၀၁၇-၂၀၁၈ ခုနှစ်၊ ဝယ်ယူရန် လျာထားသော မော်တော်ယာဉ်တွေအတွက် အကြီးစားပြင်ဆင် စရိတ် (ငွေလုံးငွေရင်း အသုံးစရိတ်) ခွင့်မပြုရန်၊ သာမန်အသုံးစရိတ် ယာဉ်ပြင်ဆင်စရိတ် တွက်ချက်ရာမှာ ယခင် ဘဏ္ဍာရေးဝန်ကြီးဌာန၏

(၂၈-၈-၂၀၁၃)ရက်စွဲပါစာအမှတ်၊ ဘခ - ၃ / ၂၀ (၁၃၄၇/၂၀၁၃) ဖြင့် ထုတ်ပြန်ထားတဲ့စာအရ ယာဉ်ပြင်ဆင်စရိတ် တင်ပြရာမှာလည်း ယာဉ်စီးရေ၏ (၅၀)% သာတောင်းခံရန် (ယာဉ်စီးရေအားလုံးအတွက် တောင်းခံခြင်းကို ခွင့်မပြုပါ)။ သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်တို့မှာ ယာဉ်ပြင်ဆင်စရိတ် မထပ်စေရန်၊ ဌာန/အဖွဲ့အစည်း တွင်ရှိသော မော်တော်ယာဉ်စာရင်းအား ဖြန့်ခွဲပုံစာရင်း တင်ပြရန်၊ (ဆ) ဧည့်ခံကျွေးမွေးစရိတ်အတွက် လျာထားရာနေရာမှာလည်း သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းရှိ ရုံးခွဲအရေအတွက်၊ ဝန်ထမ်းဦးရေတို့နှင့် မျှတစွာ လျာထားတွက်ချက်ရန်ဖြစ်ပြီးတော့ ယခင်နှစ်များက ထူးခြားသော အခမ်းအနားများ ကျင်းပခဲ့သည့်အတွက် လျာထားခဲ့မှုများကို လျော့ပြီးမှ တွက်ချက်လျာထားရန်၊ (ဇ) ငွေလုံးငွေရင်းအသုံးစရိတ်စာရင်းလျာထားရာတွင် (၁) ဒေသပေါက်ဈေးနဲ့ တွက်ချက်ရန်၊ (၂) ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်းများကို ဦးစားပေးရေးဆွဲရန်၊ (၃) လုပ်ငန်းစီမံကိန်းသစ်များကို နိုင်ငံတော်၏ ဦးစားပေးမှုဝါဒနှင့် ကိုက်ညီစွာရေးဆွဲရန်၊ ထိုသို့ ပြန်လည်ရေးဆွဲပြီး ဖြစ်ပေါ်လာသော ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရသုံးခန့်မှန်းခြေငွေစာရင်းအပေါ်မှာ သာမန်ရငွေ ကျပ်(၂၂၆၅.၈၈၆)သန်း ဖြစ်၍ သာမန်အသုံးစရိတ် ကျပ်(၁၈၇၀၁.၉၆၃)သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်(၃၅၀၀၅.၉၉၆)သန်း၊ စုစုပေါင်းအသုံးစရိတ် ကျပ် (၅၃၇၀၇.၉၅၉)သန်းဖြစ်ပြီး လိုငွေကတော့ ပြည်ထောင်စုမှ ထောက်ပံ့ပေးမည့် ပမာဏအတိုင်း ကျပ်သန်းပေါင်း (၅၁၄၄၂.၀၇၃)သန်း ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရသုံးခန့်မှန်းခြေ ငွေစာရင်းကို အထက်ပါဖော်ပြတဲ့အတိုင်း ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီးဖြစ်ပါသဖြင့် ဒီလျာထားချက်ကို ပြည်နယ်လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါတယ်။

ဥက္ကဋ္ဌ။ ။ အစီအစဉ်(၆)ဖြစ်ပါတယ်။ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် တင်သွင်းခဲ့သော ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်းပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေး လိုပါက ပြည်နယ်လွှတ်တော်ရုံးအကြီးအမှူးထံ ယနေ့ နေ့လည် (၁၂၀၀)နာရီထက် နောက်မကျစေဘဲ အမည်စာရင်းတင်သွင်းနိုင်ပါတယ်။ ယနေ့ နေ့လည်(၁၃၀၀)နာရီအချိန်တွင် ဆွေးနွေးသွားမှာဖြစ်ပါတယ်။

အစည်းအဝေးခေတ္တရပ်နားခြင်း

ဥက္ကဋ္ဌ။ ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ ခင်ဗျား။ ယခု အစည်းအဝေးကို ခေတ္တရပ်နားပါ့မယ်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြန်လည်ထွက်ခွာခြင်း

အခမ်းအနားမှူး။ ။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြန်လည် ထွက်ခွာပါပြီခင်ဗျား။ အစည်းအဝေးကို (၁၃၀၀)နာရီအချိန်တွင် ပြန်လည် စတင်ပါ့မယ်။

(အားလုံးထွက်ခွာနိုင်ကြပါပြီ ခင်ဗျား။)

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ် အစည်း အဝေး(၂/၂၀၁၆)ကို နံနက် (၁၀:၁၅)အချိန်တွင် ခေတ္တရပ်နားပါသည်။

အစည်းအဝေးပြန်လည်စတင်ခြင်း

အခမ်းအနားမှူး။ ။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ကြွရောက်
လာပါပြီ ခင်ဗျား။

{ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် သတ်မှတ်ထားသည့် စင်မြင့်ပေါ်တွင်
ကြွရောက်နေယူပါသည်။ }

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ရသုံးခန့်မှန်းခြေ
ငွေစာရင်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက
အကြံပြုဆွေးနွေးခြင်း

ဥက္ကဋ္ဌ။ ။ အစီအစဉ်(၇)ဖြစ်ပါတယ်။ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်များနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များခင်ဗျား။
၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ရသုံးခန့်မှန်းခြေ
ငွေစာရင်းနှင့် စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များက အကြံပြု
ဆွေးနွေးရန် အမည်စာရင်း တင်သွင်းထားခြင်းမရှိတဲ့အတွက် ပြည်နယ်
လွှတ်တော်၏ အဆုံးအဖြတ် ရယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ဥက္ကဋ္ဌ။ ။ အစီအစဉ်(၈)ဖြစ်ပါတယ်။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယား ပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်းပြီး ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးရုံး တင်ပြချက်များကို အတည်ပြုရန် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက သဘောတူပါသလား ခင်ဗျား။

{ သုံးကြိမ်တိုင်တိုင်မေးမြန်းသည်။ လွှတ်တော်က သဘောတူပါသည်။ }

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အားလုံးက သဘောတူတဲ့ အတွက် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းကို ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါတယ်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၆) ပြီးမြောက်ကြောင်း ကြေညာခြင်း

ဥက္ကဋ္ဌ။ ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များခင်ဗျား။ အစီအစဉ်(၉)အရ ဒုတိယအကြိမ် ကယား ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၆) အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာပါ တယ်။

ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ပြန်လည်ထွက်ခွာခြင်း

အခမ်းအနားမှူး။ ။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြန်လည် ထွက်ခွာမှာဖြစ်ပါတယ်ခင်ဗျား။

{အားလုံးထွက်ခွာနိုင်ပါပြီ ခင်ဗျား။ }

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်း အဝေး(၂/၂၀၁၆)ကို (၁၃၁၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ ပါသည်။

မှတ်တမ်းတင်သူ

(စည်သူလင်း - လက်ထောက်ညွှန်ကြားရေးမှူး)

စာအမှတ် ၊ ၅ / ၉ - ၇ / ဦး ၁ ()

ရက်စွဲ ၊ ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ရက်

အစည်းအဝေးဆုံးဖြတ်ချက်များ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ကယားပြည်နယ်လွှတ်တော်

မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ်၊ နတ်တော်လဆန်း (၁၄)ရက် (ခရစ်သက္ကရာဇ် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်) ကယားပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၆)မှ အောက်ပါ ဆုံးဖြတ်ချက်များကို ချမှတ်လိုက်သည် -

မှတ်တမ်းတင်ခြင်း

မှတ်တမ်းတင်ခြင်းအမှတ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ
၁/၂-၁/၂၀၁၆(အရေးပေါ်) အစည်းအဝေး တက်ရောက်မှုအခြေအနေ
ကို မှတ်တမ်းတင်ခြင်း

၁၃၇၈ ခုနှစ်၊ နတ်တော်လဆန်း (၁၄)ရက် ၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၆)တွင် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂၀)ဦးရှိသည့်အနက် လစ်လပ် (၁)ဦးနှင့် ခွင့်ပန်ကြား၍ ခွင့်ပြုထားသူ (၄)ဦးဖြစ်ပြီး စုစုပေါင်း (၁၅)ဦး တက်ရောက်ခဲ့သဖြင့် ခွင့်မဲ့ပျက်ကွက်သူ မရှိသောကြောင့် အစည်းအဝေးတက်ရောက်မှု အခြေအနေ တင်ပြချက်ကို မှတ်တမ်းတင်သည်။

အတည်ပြုခြင်း

အတည်ပြုခြင်း အမှတ်၊ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယား
၂/၂-၂/၂၀၁၆(အရေးပေါ်) ပြည်နယ်၏ ရသုံးခန့်မှန်းခြေ ငွေစာရင်း
ကို အတည်ပြုခြင်း

၁၃၇၈ ခုနှစ်၊ နတ်တော်လဆန်း (၁၄)ရက်၊ ၂၀၁၆ ခုနှစ်၊
ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်
ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၆)တွင်
၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ရသုံးခန့်မှန်းခြေ
ငွေစာရင်းကို အတည်ပြုသည်။